

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉



ယခုရက်စွဲမှတ်တမ်းပါ အချက်အလက်များသည် မြန်မာ့အရေး လေ့လာသူများအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ ၁၃ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ၊ ဆွေးနွေးမှုများနှင့် တခြားသော ဆက်စပ်သတင်းများအား မီဒီယာများမှတစ်ဆင့် မှတ်တမ်းတင်ထားသော ရက်အလိုက် ငြိမ်းချမ်းရေး သတင်းစုစည်းချက်များ ဖြစ်ပါသည်။ ထို့ကြောင့် ရက်စွဲမှတ်တမ်းပါအချက်များသည် မြန်မာ့အရေးလေ့လာသူများ၏ အမြင်နှင့် အာဘော်မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော မီဒီယာဖော်ပြချက်များအား စုစည်းပေးထားခြင်းသာဖြစ်ပါသည်။ မြန်မာ့အရေးလေ့လာသူများအဖွဲ့မှ ထုတ်ဝေလျက်ရှိသော ငြိမ်းချမ်းရေး ရက်စွဲစဉ်မှတ်တမ်းများအား ပိုမိုကောင်းမွန်စေရန်အတွက် အကြံပြုချက်များပေးပါရန် အကူအညီ တောင်းခံအပ်ပါသည်။ အကြံပြုချက်များ ပေးပို့လိုပါက program@burmamonitor.com (သို့မဟုတ်) bcmg.burma.org@gmail.com နှင့် ဖုန်း 09-796636737 တို့ကို ဆက်သွယ်နိုင်ပါသည်။

မြန်မာ့အရေးလေ့လာသူများအဖွဲ့

လက်နက်ကိုင်ပဋိပက္ခ

ရှမ်း

- ❖ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အား လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု RCSS ဘက်မှ ဗိုလ်မှူးကြီး စိုင်းဦးမှ ပြောခဲ့သည်။ PNLO ဘက်မှ ဗိုလ်မှူးကြီး ခွန်အောင်မိုင်းမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။ RCSS နှင့် PNLO သည် ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ (RFA)
- ❖ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။ (RFA) (Military)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံရွာနှင့် နားဟန်းရွာအနီး၌ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားရာ အနီးအနားရှိ နားငှား၊ နောင်အော့၊ နားဟန်း၊ နားကျိုင်းနှင့် မန်ဝါ စသည့် ကျေးရွာများရှိ ဒေသခံ ၅၀၀ နီးပါးခန့်မှာ နမ္မတူမြို့ပေါ်နှင့် မန်စံရွာသို့ တိမ်းရှောင်နေကြရသည်။ ([NMG](#))
- ❖ ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် နမ္မတူမြို့နယ် မန်စံအုပ်စု အတွင်း၌ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ သျှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲဖြစ်ပွား ခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ ၄၀၀ ဝန်းကျင်သည် နမ္မတူမြို့ပေါ်နှင့် မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက် မန်စံရွာရှိ စစ်ဘေးရှောင်များ နေရပ်ပြန်သွားပြီဖြစ်သော်လည်း မန်ဝါရွာခံများသည် ဇန်နဝါရီ ၈ ရက်ထိ နေရပ်မပြန်နိုင်သေးပေ။ ([Marnagar](#)) ([ShanNews](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် မန်ဝါရွာအနီး၌ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ([NMG](#))
- ❖ ဇန်နဝါရီလ ၉ ရက်နေ့တွင် မိုင်းပန်မြို့နယ်အတွင်း ပန်မီကျေးရွာအနီး၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ([TaiFreedom](#)) ([TheLadies](#))
- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မောက်မယ်မြို့နယ် ဝမ်မတ်ကျေးရွာအုပ်စု နောင်ခိုက်ကျေးရွာအနီး၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ([Taifreedom](#))
- ❖ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် မောက်မယ်မြို့နယ် အတွင်း၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ ([Taifreedom](#))
- ❖ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မြန်မာ့တပ်မတော်၏ တပ်သားများအား သုံးပန်း ထားရှိခဲ့ခြင်းမှ လွတ်မြောက်ခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး တာအိုက်ကျော် မှ ပြောခဲ့သည်။ ([DVB](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်များတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့များ ဆုတ်ခွာသွားမည် ဆိုပါက ၂၄ နာရီအတွင်း ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ဥက္ကဋ္ဌ ရုံးတာဝန်ခံ ဗိုလ်မှူး စိုင်းသန်းအောင်မှ ပြောခဲ့သည်။
(7day)

ရခိုင်

(ဇန်နဝါရီလ ၁၁ ရက်နေ့တွင် Facebook မှ ရက်စွဲတွင်တပ်မတော် သတင်းပြန်ကြားရေး နှင့် ခေါင်းဆောင်ပိုင်းများ၏ လူမှုကွန်ယက် စာမျက်နှာအား အသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။) (Mizzima) (BBC)

- ❖ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျောက်တော်မြို့နယ် "ချင်းမဝန်ဒေါင်ရွာ" အနီးနှင့် ပလက်ဝမြို့နယ်၊ "ပီချောင်း" အနောက်ဖက်၊ "ပြန်ဆိုရွာ" အနီး၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတွင်တပ်မတော် (ULA/AA) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ (ULA/AA)
- ❖ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကျောက်တော်မြို့နယ် သလူချောင်းရွာ အရှေ့ဘက်ကမ်း၌ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြန်မာ့တပ်မတော်နှင့် ရက်စွဲတွင်တပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (DVB)
- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် စေတောင်နှင့် ကန်ပြင်အကြား၌ မြန်မာ့တပ်မတော် နှင့် ရက်စွဲတွင်တပ်မတော် (ULA/AA) တို့ နံနက် ၉:၂၇ မိနစ်တွင် ၁ ကြိမ်၊ "သလူချောင်း"ရွာ အရှေ့ဖက်ကမ်း၌ နံနက် ၁၀:၅၀ မိနစ်တွင် ၁ ကြိမ်၊ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရက်စွဲတွင်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာနမှ မြန်မာ့တပ်မတော် နှင့် တိုက်ပွဲ ဖြစ်ပွားကြောင်း ရေးသားတင်ပြပြီး ရဲဇာနည် အမည်ရှိ (Myanmar Police Force) တရားဝင် လူမှုကွန်ယက် စာမျက်နှာ မှ နယ်ခြားစောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားသည်ဟု ဖော်ပြခဲ့သည်။ ယင်းနေ့တွင်ပဲ အခြားတစ်နေရာဖြစ်သော ကျောက်တော်မြို့နယ်၊ ဖက်ကမ်း၌ နံနက် ၇:၀၀ နာရီ (သလူချောင်း" (၁၀ မိနစ်တွင် (၅၀) နာရီ (တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး တိုက်ခိုက်မှု ၁၄ ကြိမ်ခန့် ရှိခဲ့ကြောင်း ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ (DVB) (ULA/AA) (ရဲဇာနည်)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ မြန်မာ့တပ်မတော်သည် တစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရက်စွဲတပ်မတော် (ULA/AA) မှ သတင်းထုတ်ပြန်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အဒေါင်ဝ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည် ကျရောက်ခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းကြောင့် ဒေသခံများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ရှိကြောင်းအပြင် တောထဲသို့ ဝင်ရောက်၍ စစ်ဘေးရှောင်နေရကြောင်း ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ ([ULA/AA](#))
- ❖ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားရုံတောင်၏ အရှေ့ဖက်တောင်တန်းပေါ်၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် (ULA/AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ([ULA/AA](#))
- ❖ ဇန်နဝါရီလ ၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ဇီးခေါင်း ရွာအနီး၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် (ULA/AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ([ULA/AA](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ငမြင်းဘော်၊ ကျောင်းတောင်၊ ခထီးလှ ဂုပွို ရဲကင်းစခန်း လေးခုနှင့် ရက်စွဲတပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ တိုက်ပွဲတွင် တပ်မတော်ဘက်မှ ရဲကင်းစခန်းများဘက်မှ နေပြီး လက်နက်ကြီး ပစ်ခတ်မှုများဖြင့် ULA/AA သို့ ပစ်ခတ်ခဲ့သည့် အပြင် ရဟတ်ယာဉ်အသုံးပြု၍လည်း တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပိုင် သတင်းပြန်ကြားရေးဖြစ်သည့် ရဲဇာနည် Facebook Page မှ သတင်းတင်ပြခဲ့သည်။ ရဟတ်ယာဉ်ပေါ်မှ ဖုံးများ ပစ်ခတ်ခဲ့ခြင်းကြောင့် ခထီးလှ ကျေးရွာများတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျေးရွာ ဒေသခံ များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ULA/AA မှ သတင်း ထုတ်ပြန်ခဲ့သည်။ ခထီးလှ ကျေးရွာအတွင်းဝင်ရောက်ခုံလှုံနေစဉ် ရဟတ်ယာဉ်များ အသုံးပြု၍ ဖုံးကြဲခဲ့ခြင်း ဖြစ်ပြီး ဖုံးကြဲခဲ့ခြင်းကြောင့် နေအိမ် ၈ လုံး မီးလောင်ခဲ့သည် ကို Developmental Media Group မှ ဗီဒီယို ရုပ်သံဖိုင် တင်ပြခဲ့သည်။ တိုက်ပွဲကြောင့် ULA/AA ဘက်မှ စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး စစ်သားအချို့ အလတ်စားဒဏ်ရာများ ရရှိခဲ့ကြောင်း ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်သုံးပန်းများအဖြစ် ကျား ၁၄ ဦး မ ၃ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ([Military](#)) ([NMG](#)) ([NMG](#)) ([Mizzima](#)) ([Military](#)) ([Eleven](#)) ([VOA](#)) ([Irrawaddy](#)) ([FrontierMyanmar](#)) ([RFA](#)) ([ရဲဇာနည်](#)) ([Developmental Media Group](#)) ([Military](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် သလူချောင်း၊ ပညာဝ၊ ခရုချောင်း ကျေးရွာအုပ်စုတို့၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ([ULA/AA](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၅၊ ၆ ရက်နေ့များတွင် သလူချောင်း၊ ပညာဝ၊ ခရုချောင်း၊ မြားချောင်း ကျေးရွာအုပ်စုများသို့ မြန်မာ့တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရက်စွဲတပ်မတော်ပိုင် သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီနောက်ပိုင်းတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး ၁၀ ကြိမ်ကျော် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် နေရာအနှံ့အား ပစ်ခတ်ခဲ့သည်ဟု ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် မြို့မချောင်း ကျေးရွာ အနီးကျေးရွာ သို့ ကျရောက်ခဲ့ပြီး ဒေသခံ ရွာသား (၇၄) ဦး ကြာညီပြင်ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ (ULA/AA)
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပလက်ဝမြို့နယ် ဒိုးချောင်းဝ ရွာအနီး၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (ULA/AA) (VOA)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုးချောင်းဝကျေးရွာအနီး၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (VOA)
- ❖ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောနယ်စပ်၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် (ULA/AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ့တပ်မတော်ဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး အချို့ဒဏ်ရာ ရရှိခဲ့သည်ဟု ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ (VOA) (ULA/AA)
- ❖ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အစပ်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ရက်စွဲတပ်မတော် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ (VOA) (ULA/AA)
- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ (၆) နာရီ (၃၀) မိနစ်မှ ည(၈) နာရီ (၃၀) မိနစ်အထိ နှစ်နာရီကျော်ကြာ ဘူးသီးတောင်မြို့နယ် စေတောင်ရွာ မြောက်ဖက်အနီးတွင် မြန်မာ့တပ်မတော် တပ်မ ၂၂ နှင့် ရက်စွဲတပ်မတော် (ULA/AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ (ULA/AA)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၇) နာရီ (၂၀) မိနစ်မှ (၇) နာရီ မိနစ် (၄၀) ခန့်ထိ ကျောက်တော်မြို့နယ် ဦးစွန်းတောင် အနောက်တောင်ကြော၌ မြန်မာ့တပ်မတော် တပ်မ (၉၉) နှင့် ရက္ခိုင့်တပ်မတော် (ULA/AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့ပြင် နေ့လည် ၁၂ နာရီခန့်အထိ ကြိုကြား ကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ (ULA/AA)
- ❖ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၉ နာရီ ၂၀ မိနစ် ခန့်အချိန်ထိ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာ အရှေ့ဖက်၊ မိတာ (၂၈၀၀) အကွာအဝေး၌ မြန်မာ့တပ်မတော် တပ်မ (၂၂) တပ်ရင်းနှင့် ရက္ခိုင့်တပ်မတော် (ULA/AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မြန်မာ့တပ်မတော်ဘက်မှ သေဆုံးသူ အယောက် (၂၀) ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိသည်ဟု ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး အသုံးပြုခဲ့ပြီး လက်နက်ကြီးကျည်များသည် ချာကေရွာနှင့် ဖုန်ညိုလိပ်ရွာ များဆီသို့ ကျရောက်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်များကြောင့် ဒေသခံ ၄ ဦးနှင့် နွား ၅ ကောင် သေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်မတော် (ULA/AA) ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်ဘက်မှ ဧရာဝတီသို့ အင်တာဗျူး ဖြေဆိုရာတွင်မူ ULA/AA ဘက်မှ ယူနီဖောင်းဝတ်ထားသည့် ဝါးဦး သေဆုံးခဲ့သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းမှ ပြောခဲ့သည်။ အဆိုပါ ယူနီဖောင်းဝတ်ထားသည့် ULA/AA တပ်သားများဆိုသည်မှာ ဒေသခံများ၏ ရုပ်အလောင်းများ ဖြစ်နိုင်ကြောင်း ULA/AA မှ သတင်းထုတ်ပြန်ခဲ့သည်။ (ULA/AA) (Military)

ULA/AA နှင့် မြန်မာ့တပ်မတော်တိုက်ပွဲများနှင့် ပတ်သတ်သည့် အင်တာဗျူးများ

- ❖ တပ်မတော် သတင်းပြန်ကြားရေး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဘူးသီးတောင်မြို့နယ် လွတ်တော်ကိုယ်စားလှယ် ထွန်းအောင်သိန်း တို့နှင့် အင်တာဗျူး (Irrawaddy)
- ❖ ရက္ခိုင့်တပ်မတော် (ULA/AA) နှင့် အင်တာဗျူး (ULA/AA) (VOA)
- ❖ ခထီးလှ ရဲစခန်းထံသို့ သွားရောက်ရယူခဲ့သည့် ရုပ်သံသတင်း (VOA)

ကရင်

- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကရင်ပြည်နယ် ရှမ်းရွာသစ် အနောက်မြောက်ဘက် မဲသဝေါ၌ ဗိုလ်မှူးစောဆန်းအောင် ဦးစီးသည့် Klohtoobaw Karen Organization (KKO) အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်တွင် ဖာပွန်ခရိုင် ဘောစိခိုကျေးရွာ၏ အရှေ့ဘက် ၃မိုင် ၄ဖာလုံခန့်၌ လမ်းဖောက်လုပ်သောတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၂ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင်တွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့မှုကြောင့် တပ်ကြပ်တစ်ဦးနှင့် တပ်သားသုံးဦးသေးဆုံး၍ အရပ်သားတစ်ဦးဒဏ်ရာရခဲ့သည်။ [\(Military\)](#) [\(RFA\)](#)

ကယား

- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဒီမောဆိုမြို့နယ် မြောက်မိုင်ကျေးရွာနှင့် လောမိတာသွားကားလမ်း၌ ခရိုင်ဒုစရိုင်းနိမ်နင်းရေးအဖွဲ့မှ ဒုတာဝန်ခံ ဇော်မင်းဦးနှင့် ရဲအုပ် ကျော်ဖြိုးဝေ တို့အား သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ [\(Eleven\)](#)

စစ်ဘေးရှောင်

ရှမ်း

- ❖ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကွတ်ခိုင်မြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးခိုလှုံနေသော ဒုက္ခသည်များအား နေရပ်ပြန်ရန်အတွက် အာဏာပိုင်အဖွဲ့များမှ ညွှန်ကြားထားခြင်းကြောင့် ဒုက္ခသည်စာရင်းများ ကောက်ယူနေပြီး ဘယ်အချိန် နေရပ်ပြန်ရမည်ကိုတော့ အတိအကျမသိသေးကြောင်း ဗိုလ်မှူးကြီး ဝင်းထွဋ်လေးမှပြောခဲ့သည်။ [\(RFA\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ နမ္မတူမြို့နယ်၌ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်းတပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် နမ္မတူမြို့ပေါ်နှင့် မန်စံကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံ ၄၀၀ ဝန်းကျင် သည် ဇန်နဝါရီ ၅ ရက်နေ့တွင် နေရပ်ပြန်သွားပြီး ဖြစ်သော်လည်း ဗုဗ္ဗာရုံကျောင်းတွင် စစ်ဘေးရှောင်နေသည့် မန်ဝါရွာခံ ၃၀၀ကျော်မှာ ဇန်နဝါရီလ ၈ ရက်နေ့ထိ နေရပ်မပြန်နိုင်သေးဘဲ အစားအသောက်များ လိုအပ်လျှက်ရှိသည်။ ([Marnagar](#))
- ❖ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တပ်ဖွဲ့၏ တပ်သားသစ် စုဆောင်းခြင်းခံမည်ကို ကြောက်ရွံ့ ဝိုင်းပန်းမြို့နယ် နာမန် ကျေးရွာအုပ်စု နောင်ချိုကျေးရွာမှ ဆရာတော် ၂ ပါးနှင့် ကိုရင်သာမဏေ ၂၂ ပါးအပါအဝင် ဒေသခံ ရွာသား ၁၀၀ သည် လင်းခေးမြို့ ဝါဆိုဘုန်းတော်ကြီး ကျောင်းတိုက်သို့ ထွက်ပြေးခဲ့သည်။ ([Taifreedom](#)) ([ShanNews](#)) ([Eleven](#))
- ❖ ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ဝန်းကျင်ခန့်သည် သံလွင်မြစ် အရှေ့ပိုင်း “ဝ” တောင်ပိုင်း ထိန်းချုပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ([TheLadies](#)) ([Marnagar](#)) ([DVB](#)) ([NMG](#)) ([RFA](#))
- ❖ သီပေါမြို့နယ် နားမခေါ်အုပ်စု အတွင်း၌ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား စစ်ရေးတင်းမာမှုများကြောင့် ဘိုးတော်ကျောင်း၊ နားမခေါ်ကျောင်း၊ နမ့်ရမ်းအုပ်စုနောင်ကော်ကြီး ဘုန်းကြီးကျောင်း၊ နမ့်လန်အုပ်စု ပန်ဆင်ကျောင်း၊ မိဖွိုမ ရာမကျောင်း၊ နမ့်ရမ်းအုပ်စု နားဆန်းကျောင်း၊ ပန်မိတ်အုပ်စု ပန်ညာကျောင်း၊ ဘော်ကြိုအုပ်စု တွန်ကာကျေးရွာ ဓမ္မာရုံနှင့် ရွှေစေတီကျောင်းတို့တွင် စုစုပေါင်းလူဦးရေ ၁၄၈၀ ခန့် စစ်ဘေးရှောင်ခဲ့သည်။ ([ShanNews](#)) ([VOA](#)) ([ShanNews](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြောင်ဇီးတိုင်းရင်းသားများနေထိုင်သည့် ကွမ်လုံမြို့နယ် ဖာဖိန်အုပ်စု ကျန်ကျာကျိုင်းရွာ၊ ယူချန်၊ ကျူကွေလီ၊ မန်ဟွယ် စသည့် ရွာများ၌ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDA) မှ ကျန်ကျာကျိုင်းရွာသူကြီးအပါအဝင် ရွာသား ၁၆ ဦးအား ဖမ်းစီးခေါ်ဆောင်ခြင်းကြောင့် လူဦးရေ ၄၆၁ ဦးသည် ဟိုလီ ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ([RFA](#)) ([VOA](#))
- ❖ ဇန်နဝါရီလ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ တွန်းကျိုင်း၊ နိုင်းလုံ၊ တာလုံ၊ ဝမ်ဟုံ၊ ဟိုနားကျစ်ဖွန် စသည့်ရွာများမှ စစ်ဘေးရှောင်လူဦးရေ ၆၉၉ ဦးတို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာ ဘုန်းတောကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ ([Eleven](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့၏ တိုက်ပွဲကြောင့် မန်စံတော်ကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် မန်စံရွာသားများသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် နေရပ်သို့ပြန်ခဲ့သည်။ [\(ShanNews\)](#)

ကချင်

- ❖ ကချင်လွတ်လပ်ရေးတပ်မတော် (KIO) ထိန်းချုပ်ရာနယ်မြေ အပါအဝင် လက်ရှိကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တသိန်းကျော်အားလတ်တလော စားနပ် ရိက္ခာနှင့် ဆေးဝါးများထောက်ပံ့ပေးသွားရန်နှင့် နေရပ်ပြန်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ အကူအညီပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုတ်ကျန်မှ ပြောခဲ့သည်။ [\(RFA\)](#) [\(BBC\)](#)

ရခိုင်

- ❖ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင်း ဘူးသီးတောင်မြို့နယ် လေးမြို့အုပ်စု မြို့မချောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပါကွဲသဖြင့် ဒေသခံရွာသား ၄၀ကျော်သည် ကြာညီပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [\(Eleven\)](#)
- ❖ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများထဲမှ လူဦးရေနှစ်သောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စာရင်းပေးပို့ရာတွင် လက်ခံနိုင်သည့် လူဦးရေ တစ်ထောင်ကျော် ပါဝင်သည်ဟု ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ပြောခဲ့သည်။ [\(Eleven\)](#) [\(RFA\)](#)
- ❖ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြသူများအနက် c/စရိုင်းကိုင်း၊ သိန်းချောင်း၊ တံဝ၊ ပညာကြီး၊ ခမောင်း၊ လေကွို၊ ကင်ဘိ ကျေးရွာများမှ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်တိုင်းရင်သား ၁၂၀၀ ကျော်အား Eleven Media Group နှင့် စေတနာရှင်များမှ ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့သည်။ [\(Eleven\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ရခိုင်ပြည်မြောက်ပိုင်း ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့၌ ဖြစ်နေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ခန့်မှန်းခြေ ၄၀၀၀လောက်အထိရှိသည့်အနက် ဝါးတောင်စခန်း၊ အထက်မြတ်လှဲစခန်းများတွင် သောက်သုံးရေ၊ အမိုးအကာနှင့် အအေးဒဏ် ကာကွယ်နိုင်သည့် အခင်းများ လိုအပ်ကြောင်းသူနာပြုဆရာမ တစ်ဦးမှပြောခဲ့သည်။ (VOA)
- ❖ 2018 နှောင်းပိုင်းမှစ၍ ဇန်နဝါရီလအထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုအတွင်း၌ စစ်ရေးတင်းမာမှုများကြောင့် စစ်ဘေးရှောင်များ များပြားလာပြီးဒေသတွင်းလူငယ် တဝက်ကျော်မှာတရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ (ShanNews)

အခြား

- ❖ ၂၀၁၄ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ အာသံပြည်နယ်သို့ တရားဝင် အထောက်အထားမရှိပဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှင့် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာမိသားစုဝင် ၅ ဦးအား ဇန်နဝါရီလ ၃ ရက်နေ့တွင် အိန္ဒိယအာဏာပိုင်များမှ မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်။ (VOA)
- ❖ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရဘက်က ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောဆိုခဲ့သည်။ (Mizzima)

လူ့အခွင့်အရေးချိုးဖောက်မှု

ရှမ်း

- ❖ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပန်ပိကျေးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO/PNLA) မှ သံလွင်အရှေ့ဘက်ခြမ်းသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြသည့် ဒေသခံ နေအိမ်များအတွင်းသို့ တအိမ်ဝင် တအိမ်ထွက် သော့ဖျက်ဝင်ရောက်ရှာဖွေကာ နေအိမ်အတွင်းရှိ ရိက္ခာအဖြစ် စားသုံးနိုင်သည့် စားသုံးကုန်ပစ္စည်းများ ဆန်၊ ဆီ၊ ကြက်၊ ဝက်များအား ယူဆောင်သွားခဲ့သည်ဟု RCSS ပိုင် သတင်းဌာနဖြစ်သော Taifreedom မှ သတင်းထုတ်ပြန်ခဲ့သည်။ (Taifreedom)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO/PNLA) က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စု နောင်ချိုရွာ မိုက်ပုတ်ရွာ မန်ပိရွာများမှ ပအိုဝ်းရွာသူ ရွာသားများအား နေရပ်မှ စွန့်ခွာပေးရန် အတင်းအဓမ္မ ဖိအားပေးခြိမ်းခြောက်ခဲ့မှုများ ရှိကြောင်း PNLO မှ သတင်းထုတ်ပြန်ခဲ့သည်။ ([ShanNews](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ တာကွန်ကျေးရွာနှင့် ပန်းမောင်းကျေးရွာများ၌ ဒေသခံကျေးရွာသူ၊ ရွာသား စုစုပေါင်း ၁၈ ဦးအား ဘိန်းစိုက်ပျိုးသည်ဟု အကြောင်းပြု၍ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြန်မာ့တပ်မတော်မှ သတင်း ထုတ်ပြန်ခဲ့သည်။ ([RFA](#)) ([Military](#))
- ❖ ဇန်နဝါရီလ ၅ ရက်နေ့တွင် ပန်ပိကျေးရွာ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO/PNLA) မှ တပ်သားသစ် စုဆောင်းနိုင်ရန်အတွက် ကျေးရွာအတွင်း ကျန်ရှိသည့် ဒေသခံအမျိုးသား စာရင်းအား လိုက်လံကောက်ခံ၍ ဒေသခံများအား အခြားနေရာဒေသသို့ ထွက်ခွာခွင့် တားမြစ်ခဲ့ပြီး စစ်မှုထမ်းဆောင်လိုပါက နေအိမ်မှ စွန့်ခွာပေးရန် ပြောဆိုခဲ့သည်ဟု RCSS ပိုင် သတင်းဌာနဖြစ်သည့် Taifreedom အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ([Taifreedom](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကွမ်လုံမြို့နယ် ဖာဖိန်အုပ်စု ကျန်ကျောက်ကျိုင်းရွာအတွင်း ဝင်ရောက်၍ ရွာသူကြီးနှင့် ရွာသားသုံးဦးအပါအဝင် တာရှောက်တီးရွာသား ၄ဦး သံလွင်မြစ်အစွန်ဘက် ၀ ရွာများမှ ရွာသား ၉ ဦးတို့အား လမ်းပြအနေဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA) အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျန်ကျောက်ကျိုင်း ရွာသူကြီးအပါအဝင် ၃ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။ ([RFA](#)) ([MarnagarNews](#)) ([VOA](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့ ပန်ဟုန်းကျေးရွာ၊ တာရှောက်တီး ကျေးရွာနှင့် ဖတ်တူကျေးရွာများ၌ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA) အဖွဲ့မှ ၎င်းကျေးရွာများ၏ အုပ်ချုပ်ရေးမှူးနေအိမ်များတွင် လူသစ်ပေးရန်အတွက် အစည်းအဝေး ပြုလုပ်ခဲ့၍ တာရှောက်တီးကျေးရွာမှ ဦးဇီသွေးကျံ၊ ဦးဇီရှောက်ကျံ၊ ဦးကျန်ရှောက်ယွမ် နှင့် ဦးဝေလောက်တယ်၊ ကျန်ကြားကျိုင်း ကျေးရွာမှ ဦးရှန်းဖူးနှင့် ဦးစိတို့အား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ ([Military](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျန်ကြားကျိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA) အဖွဲ့မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် အိမ်ထောင်စု ၁၆၀စု၊ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၂၅၅ ဦး၊ စုစုပေါင်း ၄၅၅ ဦးတို့သည် ကွမ်လုံမြို့နယ်၊ ဟိုလီကျေးရွာ စာကြည့်တိုက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု မြန်မာ့တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။ ([Military](#))

ရခိုင်

- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှထံ သို့ ကျည်တစ်ထောင့်ဖြင့် သတိပေးစာတစ်စောင်အား ရက်စွဲတပ်မတော် ULA/AA မှ ပေးပို့ခဲ့သည်။ [\(TheVoice\)](#)

မြေမြုပ်မိုင်း

သေဆုံး

- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကချင်ပြည်နယ် ဒေဒုန်းယန်မြို့နယ် ဖကေကျေးရွာအနီး၌ အမဲလိုက်ရန် ဖကေကျေးရွာမှ ထွက်ခွာလာသည့် ဦးရှိပေါင်နှင့် ဦးဆိုင်ကို တို့ နှစ်ဦးသည် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲသဖြင့် ဦးရှိပေါင်သည် နေရာ၌ပင် သေဆုံးခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီအူကျေးရွာ၏ အရှေ့တောင်ဘက်၌ နင်းမိုင်းတစ်လုံး အား နင်းမိပေါက်ကွဲသဖြင့် ကောင်ဂျာယန် ကျေးရွာနေ ဦးဘရန်တောင်သည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။ [\(Military\)](#)

ဒဏ်ရာ

- ❖ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နမ့်ဆန်မြို့နယ် လွယ်ပြတ်နှင့် နမ့်တွေရွာကြား၌ မိုင်းနင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ နမ့်တွေရွာခံတစ်ဦးဖြစ်သူ ဒေါ်သိန်းမြ၏ ညာဘက်ခြေထောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ [\(Marnagar\)](#)
- ❖ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ထန်းဘလဲချောင်းဖျား၌ မောင်မင်းမင်းမှ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲကာ မိုင်းစထိမှန် ဒဏ်ရာ ရရှိခဲ့သည်။ [\(Military\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန် လားရှိုးမြို့နယ်၊ ပန်ပိုးလှုံရွာနေ အိုက်စင်(၂၅)နှစ်သည် ကျေးရွာအနီးရှိ တောင်ယာ၌ တွေ့ရှိသည့် ဗုံးဟောင်း ၁ လုံး(စိစစ်ဆဲ)အား သံတုံးဟု ထင်မှတ်ပြီး ကောက်ယူလွှင့်ပစ်ခဲ့ရာ ကျောက်တုံးနှင့် ထိမှန်ပေါက်ကွဲခဲ့သဖြင့် အိုက်စင်တွင် ဝဲပါး၊ လက်ကောက်ဝတ်၊ ယာပေါင်ရင်း ဗုံးစ ထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သောကြောင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ [\(ရဲဇာနည်\)](#)
- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြောက်ဦးမြို့နယ် တောင်ပိုင်းနန်းကျနှင့် လောင်းကြက်ရွာ အကြား၌ ပြည်နယ် အစိုးရယာဉ်တန်း ဖြတ်သွားစဉ် မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ သည်။ [\(VOA\)](#)
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငွေပျော်စံကျေးရွာမှ မောင်လမယ်ဆီး၊ မောင်လာကျော်တား နှင့် မောင်လာကျော်သူ ညီအစ်ကိုသုံးဦးတို့သည် ဆေးမြစ်ရှာဖွေရန် ထွက်ခွာလာစဉ် တာရိုးယံကျေးရွာ အရှေ့မြောက်ဘက် ရိုးယံခရောင်းအနီး၌ တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲခဲ့ရာ ၎င်းတို့သုံးဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကချင်ပြည်နယ် တနိုင်းမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ လဘရန်အင်းအနီး၌ ထောင်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ခြင်းကြောင့် တနိုင်းမြို့ ကင်ဆားရာ ရပ်ကွက်နေ ဦးခွန်ဆိုင်၊ ဦးလပါး၊ ဦးနန်နော်နှင့် ဦးအင်ရီဆိန်း တို့လေးဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရေဖြူမြို့နယ် ကင်းချောင်းတောင်ဘက်ခြမ်း မျောက်ချောကျေးရွာအနီး၌ မြေမြှုပ်မိုင်း ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ပြီး ကျွဲတစ်ကောင် မိုင်းထိ သေဆုံးသွားခဲ့သည်။ [\(NMG\)](#) [\(MonNews\)](#)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းရွာအနီး၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် တောင်ဘဏ္ဍာကျေးရွာနေ မမေသန်းနု၏ ဝဲဘက် ခြေသလုံးတွင် ထိခိုက်ဒဏ်ရာရှိပြီး ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။ [\(RFA\)](#) [\(Military\)](#)
- ❖ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် တင်းမေကျေးရွာ ချောင်းကူးတံတားအနီး၌ ဒေသန္တရရင်းမိုင်းတစ်လုံးအား ဆိုင်မယ်ဖြင့် နင်းမိပေါက်ကွဲရာ ဘူးသီးတောင် မြို့နယ်၊ ဝမြင်းဘော်(ဒိုင်းနက်) ကျေးရွာနေ ဦးရွှေလှစိန်တွင် မိုင်းစထိမှန်ဒဏ်ရာများရ ရရှိခဲ့သည်။ [\(Military\)](#)

အခြား

- ❖ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ သယ်န်း ကျွန်းကြီးကျေးရွာနေ လင်းလင်းထွန်း(၃၂)နှစ်သည် ၎င်း၏နေအိမ်အနောက်၌ အိမ်သာကျင်းတူး နေစဉ် အလျား ၃.၅ လက်မ၊ လုံးပတ် ၇.၅ လက်မခန့်ရှိ ဝှေးသီးဟောင်း ၈ လုံး(စနက်တံမပါ)အား တွေ့ရှိခဲ့ပြီး တပ်မတော်သားများ၊ မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များအား အသိပေးခဲ့သည်။ ၎င်းတို့မှ သွားရောက်စစ်ဆေးပြီး ဝှေးများ လွှဲပြောင်း ရယူခဲ့သည်။ [\(ရဲဇာနည်\)](#)

တွေ့ဆုံဆွေးနွေးမှု

- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် နိုင်ငံတကာဆက်ဆံရေး၊ နယ်စပ်လုံခြုံရေးနှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ အချက်များ အပါအဝင် ကဏ္ဍငါးခု အတွက် နိုင်ငံ့ခေါင်းဆောင်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီး ယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ခဲ့ကြသည်။ [\(Eleven\)](#) [\(MOI\)](#) [\(MM Time\)](#) [\(President\)](#)
- ❖ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများမှ တရားဝင်ဆွေးနွေးပွဲ အဆင့်သို့ ရောက်ရှိစေရန် ဆွေးနွေးခဲ့သည်။ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဖော်ဌေးမှ ဆွေးနွေးပွဲသည် တိုးတက်မှုများ ရှိခဲ့သည်ဟု ပြောခဲ့သည်။ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ကရင်

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

အမျိုးသား အစည်းအရုံး KNU က ပဒိုစောတာဒိုမှူး ဦးဆောင်ပြီး ဗိုလ်မှူးကြီး တူးတူးလေး၊ ပဒိုစောတာနီး၊ နော်မေဦး၊ စောဘောဘိုး၊ စောအယ်ဒိုစိုးတို့ တက်ရောက်ခဲ့ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ကတော့ အတွင်းရေးမှူး အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးနဲ့အတူ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဦးလှမောင်ရွှေ၊ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့သည်။ [\(DVB\)](#) [\(RFA\)](#) [\(RFA\)](#) [\(NMG\)](#) [\(7day\)](#) [\(Irrawaddy\)](#)

❖ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အစိုးရ နှင့် တစ်စုံတစ်ရာ ဖြစ်နေသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ကိစ္စ အပါအဝင် ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုကိစ္စများနှင့် ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်မည့် နည်းလမ်းများကို အဖြေရှာ ဆွေးနွေးခဲ့သည်။ PPST အနေဖြင့် PC နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်း များနှင့် နေပြည်တော်တွင် ဆက်လက်တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း RCSS က ပြောခဲ့သည်။ အစည်းအဝေးသို့ PC မှ အတွင်းရေးမှူး အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးကျော်လင်းဦး တို့ ပါဝင်တက် ရောက်ခဲ့ပြီး RCSS အဖွဲ့တွင် ဗိုလ်ချုပ် ဘောင်ခေ၊ ဦးဆောင်၍ ဗိုလ်မှူးကြီး စိုင်းငင်း၊ စိုင်းလျန်း၊ ဗိုလ်မှူး စင်းသျှန်မိုင် တို့ တက်ရောက်သည်။ [\(NMG\)](#) [\(NMG\)](#) [\(Irrawaddy\)](#) [\(ShaneNews\)](#) [\(VOA\)](#) [\(7day\)](#)

အစည်းအဝေး

PPST

❖ ဇန်နဝါရီလ ၁၅ရက်နေ့တွင် PPST တွင် ဦးဆောင်မှု ရယူထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မဟုတ်သည့် ကျန်သော အပစ်ရပ် စ ဖွဲ့မှ PPST အစည်းအဝေး ပြုလုပ်ရန် စာပို့တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ [\(7day\)](#)

ထုတ်ပြန်ချက်

❖ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်အတွင်း တပ်မတော် ခလရ ၂၉၆ တပ်ရင်းနှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO တို့ ပူးပေါင်းပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု RCSS ၏ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း PNLOမှ ဒီဇင်ဘာလ၁၈ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ [\(RFA\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်တွေ အချိန်နှင့်တပြေးညီရရှိနိုင်ရေးအတွက် တပ်မတော်ဘက်ကို ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ ဖုန်း၊ အီးမေးလ်လိပ်စာတို့ကို တရားဝင်အသိပေးဖို့နှင့် ပြန်လည်ဖြေကြားပေးဖို့ သတင်း မီဒီယာကောင်စီမှ အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။ ([RFA](#))
- ❖ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (MNSP) ဦးဆောင်မှုအောက်တွင်ရှိသော မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်မှူးများအစည်းအဝေး ကို မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု MNLA တပ်မှူးများ အစည်းအဝေးမှ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ ([Mon New](#))
- ❖ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တပ်မတော်သတင်းများကို စိစစ်အတည်ပြုခြင်းမရှိပဲ ရေးသားထုတ်လွှင့်သည့် သတင်းဌာနများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ ([MM Time](#)) ([ShanNew](#)) ([Mizzima](#))
- ❖ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်တောင်ဘက်ခြမ်းအတွင်း အခြေပြုလျက်ရှိသော တပ်မတော်စစ်ကြောင်း အား သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့မှ လာရောက်ပစ်ခတ်၊ စစ်သည်အချို့ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ([The Ladies](#))
- ❖ ဒီဇင်ဘာလ ၃၁ ရက်နေ့၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု နောင်ချိုရွာ ၊ မိုက်ပုတ် ၊ ပန်ပိရွာ များမှ ပအိုဝ်းရွာသူ ရွာသား များကို ပန်မီကျောင်းတိုက်သို့ ဆင့်ခေါ်ပြီး ရွာမှ အတင်း အဓမ္မစွန့်ခွာစေရန် ဖိအားပေး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ပအိုဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO/PNLA)မှ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ခဲ့သည်။ ([TaiFreedom](#))
- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကရင်ပြည်နယ် ရှမ်းရွာသစ်၏ အနောက်မြောက်ဘက် မဲသဝေါပြန့်အတွင်း တပ်မတော်စစ်ကြောင်းနှင့် အင်အားနည်းသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကလိုဘောထူး ကရင်အစည်းအရုံး (KKO) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။([MM Time](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၉ နာရီခွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ကို ရက္ခိုင့်တပ်မတော် (AA)မှတိုက်ခိုက်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ ([DVB](#)) ([MOI](#))
- ❖ ဇန်နဝါရီ ၃ ရက်နေ့တွင် ကုမ္ပဏီအချို့ မှ ထားဝယ်ဒေသတွင် ဟိုတယ်နှင့် အပန်းဖြေ စခန်းဆောက်လုပ်ရန် မြေလွတ် မြေလပ် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ထားဝယ်တိုင်းရင်း သားများပါတီများမှ ကြေညာချက်တစောင် ထုတ်ပြန်ကန့်ကွက်ခဲ့သည်။ ([NMG](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်စခန်းသစ်များတိုးချဲ့နေခြင်းအား ကန့်ကွက်ရှုတ်ချသည့်သဘောထားထုတ်ပြန်ကြေညာချက်တစောင်အား တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)မှ ထုတ်ပြန်ခဲ့သည်။ ([TNLA](#)) ([Marnagar](#)) ([RFA](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိကျောင်းတောင်၊ ငမြင်းဘော်၊ ခထီးလှ၊ ဂုပွဲရဲ့ကင်းစခန်း (၄)ခုအား ရက္ခိုင့်တပ်မတော် (AA)မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။ ([Military](#)) ([Eleven](#)) ([VOA](#)) ([Mizzima](#)) ([NMG](#)) ([Froniter](#)) ([RFA](#)) ([MOI](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိကျောင်းတောင်၊ ငမြင်းဘော်၊ ခထီးလှ၊ ဂုပွဲရဲ့ကင်းစခန်း (၄)ခုအား ရက္ခိုင့်တပ်မတော် (AA)မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့် တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ([Arakan Army](#)) ([Mizzima](#)) ([NMG](#)) ([Froniter](#)) ([RFA](#))
- ❖ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိကျောင်းတောင်၊ ငမြင်းဘော်၊ ခထီးလှ၊ ဂုပွဲရဲ့ကင်းစခန်း (၄)ခုအား ရက္ခိုင့်တပ်မတော် (AA)မှ ဝင်ရောက်တိုက်ခိုက်ခဲ့မှုအား အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။ ([The Ladies](#)) ([Eleven](#)) ([Mizzima](#)) ([Voice](#))
- ❖ ဇန်နဝါရီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွက် နယ်မြေရဲစခန်း အသီးသီးမှ ရက္ခိုင့်တပ်မတော် (AA)အား အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ([Eleven](#)) ([BBC](#)) ([RFA](#)) ([Mizzima](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော် (AA) ရဟတ်ယာဉ်များဖြင့် နေ့လည် (၁)နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး အကြိမ်(၂၀)ကျော်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ ([A A/ULA](#))
- ❖ ဇန်နဝါရီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင်ဖြစ်ပွားခဲ့သော ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရက္ခိုင့်တပ်မတော် (ULA/AA) အား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ([MM Time](#)) ([Mizzima](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှထံ ရက္ခိုင့်တပ်မတော် (AA) မှ ကျည်တစ်တောင့်ဖြင့် သတိပေးစာတစ်စောင်ပေးပို့ခဲ့သည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူးကြီး ကြည်လင်းမှပြောခဲ့သည်။ ([Voice](#)) ([The Ladies](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်သည့် ကရင်နစ် ၂၇၅၈ ခုနှစ် ကရင်နစ်သစ်ကူးနေ့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။ ([Mizzima](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်မည့် ကရင်နစ် ၂၇၅၈ ခုနှစ် ကရင်နစ်သစ်ကူးနေ့သို့ ပေးပို့သော KNU-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာတွင် တရားဝင် အစည်းအဝေးပွဲများတွင် ပါဝင်မှုခေတ္တ ရပ်ဆိုင်းထားမှုသည် တိမ်းစောင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်တည်မတ်ရန်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ([KIC](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် မည်သည့်ကြမ်းဖက်သမားများနှင့် မည်သည့်အချိန်ခါတွင်မျှ လက်တွဲလိမ့်မည် မဟုတ်ဆိုသည်ကို မိမိတို့၏ဖြတ်သန်းမှု သမိုင်းနှင့် လုပ်ဆောင်ချက်များက သက်သေပြခဲ့ပြီးဖြစ်ကာ နောင်တွင်လည်း မည်သည့်အကြမ်းဖက်သမားများနှင့်မျှ ပူးပေါင်းလက်တွဲလိမ့်မည် မဟုတ်ဆိုသည်ကို ရဲဝံ့စွာ အာမခံလျက် ထပ်မံအသိပေးအပ်ကြောင်း ရက္ခိုင့်တပ်မတော် (AA)မှ ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။ ([Eleven](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာ့အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNDA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) လက်နက်ကိုင် အဖွဲ့များမှ ဒေသခံတိုင်းရင်းသားများအား အကြောင်းမဲ့ဖမ်းဆီးခြင်းများ ပြုလုပ်သဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ([Eleven](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာအစိုးရ၊ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော ဦးဖော်ဌေး၏ သတင်းစာရှင်းလင်းပွဲတွင် ရက်စွဲတပ်မတော် (ULA/AA) အား အခြေအမြစ်မရှိ စွပ်စွဲပြောဆိုချက်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေငြာချက် တစောင် ရက်စွဲတပ်မတော် (AA)မှ ထုတ်ပြန်ခဲ့သည်။ ([AA/ULA](#))
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် လတ်တလောဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခအပေါ် စိုးရိမ်ပူပန်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှုအား ပြစ်တင် ရှုတ်ချကြောင်းနှင့် ပဋိပက္ခကြောင့် အသက်ဆုံးရှုံးသူများအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးမှ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ([Eleven](#))
- ❖ ရှမ်းပြည်နယ် သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်များ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA)မှ သတင်းထုတ်ပြန်ထားသည်။ ([Shan New](#))
- ❖ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် ရဲကင်းစခန်းများကို Arakan Army (AA) တိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကန့်ကွက်လိုက်ပြီး အပစ်ရပ်ဒေသများတွင် ရခိုင်ဒေသပါ ပါဝင်လာရန်မျှော်လင့်ကြောင်း ဥရောပသမဂ္ဂ (EU)မှ ကြေညာချက် တစောင်ထုတ်ပြန် ခဲ့သည်။ ([Mizzima](#)) ([MM Time](#)) ([Eleven](#))
- ❖ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (အိုင်စီအိုအီး)မှ ရခိုင်အရေးနှင့် ပတ်သတ်၍ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ ([The Ladies](#))
- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် "(၅၆)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့"အထိမ်းမှတ်အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ သဘောထားတစောင် ထုတ်ပြန်ကြေညာခဲ့သည်။ ([TNLA](#))
- ❖ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသားပြည်သူတွေမှ ဆန့်ကျင်ကန့်ကွက်တာမရှိဘဲ ပြင်ပရောက် ရှိနေသူတွေနှင့် အဖွဲ့အစည်းတွေမှ ကန့်ကွက်ကြတာဖြစ်ကြောင်း တရုတ်သံရုံးမှကြေညာချက် တစောင်ထုတ်ပြန်ခဲ့သည်။ ([RFA](#)) ([Eleven](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တရုတ်သံရုံးမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်တွင်း အဖွဲ့အစည်းများမှ ကန့်ကွက်ခြင်းမဟုတ်ဘဲ ပြင်ပရောက် အဖွဲ့အစည်းများကသာ ကန့်ကွက်သည်ဆိုသည့်အပေါ် ဆန့်ကျင်ကြောင်း တရုတ်သံအမတ်နှင့် တွေ့ဆုံခဲ့သည့် ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များမှ ကန့်ကွက်ခဲ့သည်။ [\(RFA\)](#)

သဘောထားမှတ်ချက်

- ❖ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း၌ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက်စွဲတပ်မတော်(AA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDA) တို့တွေ့ဆုံမည်ဟု TNLA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်မှ ပြောခဲ့သည်။ [\(The Ladies\)](#)
- ❖ ဒီဇင်ဘာလ ၂၈နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့များတွင် ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာ၌ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရဘက်မှ ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်မှ ပြောခဲ့သည်။ [\(Mizzima\)](#)
- ❖ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်မတော်ကအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည့်ကာလအတွင်း၌ တိုက်ပွဲများဖြစ်ပွားကြောင်း သတင်းအမှားများ မကြာခဏထွက်နေရာ ထိုသို့ သတင်းမှားများထုတ်လွှင့် သူများမှာ ငြိမ်းချမ်းရေးမလိုလားသူများသာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်မှ ပြောခဲ့သည်။ [\(MM Time\)](#)
- ❖ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဓမ္မဝတီ မွန်ဘုန်းတော်ကြီးကျောင်းဝင်း၌ သတ္တမအကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ကျင်းပရာ မိမိတို့အမျိုးသားရေးရပိုင်ခွင့်များကို ဆက်လက်ရုန်းကန်သွားရဦးမည်ဖြစ်သည့်အတွက် လူငယ်များ၏ စိတ်ဓါတ်နှင့်အမြင်မြှင့်တင်၍ အမျိုးသားရေးတာဝန်ကို ဆက်လက်ပါဝင်ထမ်းဆောင်သွားဖို့လိုအပ်သည်ဟုမွန်ပြည်သစ်ပါတီ ဒုညက္ကဒ္ဒ နိုင်ဟံသာမှ မိန့်ခွန်းပြောကြားခဲ့သည်။ [\(Mon New\)](#)
- ❖ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားတွင် ၂၀၁၉ခုနှစ်အတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသော ကဏ္ဍများတွင် အခွင့်အလမ်းကောင်းများပိုမို ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှပြောခဲ့သည်။ [\(MM Time\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှတပ်မတော်အနေနှင့် ပြည်သူများနှင့်လက်တွဲကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှစ်သစ်ကူးနှုတ်ခွန်းစကားပြောခဲ့ သည်။ ([Military](#)) ([Voice](#))
- ❖ သျှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းဝေး CSSU မှ တိုက်ပွဲများရပ်တန့်ရန် အတွက် သျှမ်းလက်နက်ကိုင် ၂ ဖက် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် စာပေးပို့ခဲ့ကြောင်း CSSU အလှည့်ကျ ဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းမှပြောခဲ့သည်။ ([Shan New](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်အခြေစိုက်တပ်စခန်း တစ်ခုတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးအနေနှင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး၊ ရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်မတော်(AA)မှ နယ်ခြား စောင့်စခန်းများကို ထပ်မံ တိုက်ခိုက်ရန်ရှိသဖြင့် လက်နက်နှင့် လူအင်အား လုံလောက်စွာချထားပြီး လုံခြုံရေးတိုးမြှင့်ကာ အကောင်းဆုံးခံစစ်ကို ပြင်ဆင်ထားကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး ချုပ်မြင့်တိုးမှ ပြောခဲ့သည်။ ([Voice](#)) ([Mizzima](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးပွဲတော်တွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးမှ လူမျိုး တစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် အသိအမှတ်ပြုမှု လေးစားမှုမရှိခြင်းနှင့် အခွင့်အရေးများ ခွဲခြားဆက်ဆံမှုများကြောင့် အထင်လွဲမှားမှုများဖြစ်ပေါ်လာကာ ပဋိပက္ခများကို မှန်ကန်သောနည်းလမ်းဖြင့်ဖြေရှင်းမှု မရှိခဲ့ သောကြောင့် လူများစုကို ကိုယ်စားပြုရပ်တည်သည့် အစိုးရနှင့် တိုင်းရင်းသားလူမျိုးစုများအကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်းပြောကြားခဲ့သည်။ ([Eleven](#)) ([RFA](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲနှင့် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် သတ္တိကြီးသူများဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ သဝဏ်လွှာပေးပို့ခဲ့သည်။ ([MM Time](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပိုင်ကျုံမြို့နယ်(လှိုင်းဘွဲ့မြို့နယ်-ခွဲ)၊ ကစိုကျေးရွာ၌ ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား၌ အရေးကြီးချိန် သွေးနိုးကြရန် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီမှ ပြောကြားခဲ့သည်။ ([KIC](#))
- ❖ ဇန်နဝါရီလ ၆ ရက်နေ့တွင် ARSA အကြမ်းဖက်သမားများရန်ကာကွယ်ရန် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များကို တိုက်ခိုက်သည့် ရက္ခိုင့် တပ်မတော်(AA) ၏ လုပ်ရပ်သည် နောက်ကျောကိုစားဖြင့် ထိုးသည့် လုပ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်မျိုးဆွေဝင်းမှ ပြောခဲ့သည်။ ([7Day](#)) ([DVB](#)) ([Eleven](#)) ([MM Time](#)) ([Irrawaddy](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာအစိုးရ၊ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော ဦးဇော်ဌေး၏ ရက်စွဲတပ်မတော်(AA)မှ ARSA ပူးပေါင်းသည်ဟု ဆိုကာ AA အား ထောက်ခံမှုများကိုလည်း ရပ်တန့်ကာ ရပ်စေလိုသည်ဟု ပြောကြားခဲ့ခြင်းသည် ARSA နှင့် ပူးပေါင်း လုပ်ဆောင်သည့် သဘော သက်ရောက်သည်ဟု ရခိုင်အမျိုးသား ပါတီ (ANP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်မှ ပြောခဲ့သည်။ ([The Ladies](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် အစိုးရအနေဖြင့် ရက်စွဲတပ်မတော် (AA)ကို သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ကာ နှိမ်နင်းရေးနှင့် စစ်ဆင်ရေးများ ထိရောက်စွာ လုပ်ဆောင်ရန်လည်း တပ်မတော်ကို ညွှန်ကြားထားပြီး ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သော ဦးဇော်ဌေးမှ ပြောကြားခဲ့သည်။ ([Mizzima](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းတွင် စစ်ရေးဖော်ဆောင်နေသော ARSA နှင့် AA တို့အကြား ဘုံအကျိုးစီးပွားရှိသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းမီဒီယာများသို့ ပြောကြားထားမှုနှင့် ပတ်သက်၍ ARSA နှင့် လုံးဝလက်တွဲမည်မဟုတ်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခမှ ပြောခဲ့သည်။ ([Mizzima](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် AA စခန်းနှစ်ခုနှင့် ARSA စခန်း သုံးခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်၌ ရှိနေခြင်းနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ ကန့်ကွက် ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးမှ ပြောခဲ့သည်။ ([Eleven](#))
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် မန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်း ဦးတို့ တွေ့ဆုံရာတွင် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်း လေးခု AA လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့ လက်တွဲပြီး လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရဲချုပ်မှပြောခဲ့သည်။ ([Eleven](#))
- ❖ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တိုက်မှာ မြန်မာတပ်မတော်မှ ရဟတ်ယာဉ်တွေပေါ်ကနေ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရက်စွဲတပ်မတော် (AA) ၏ ထုတ်ပြန်ချက်ကို လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေ မရှိကြောင်းနှင့် ဇန်နဝါရီလ ၄ ရက်နေ့က ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရချိန်တွင် ရဟတ်ယာဉ်နှစ်စီးနှင့် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာချုပ် နပေ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးမှ ပြောခဲ့ သည်။ ([RFA](#))
- ❖ ကရင်ပြည်နယ်၊ ရှမ်းရွာသစ် အနောက်မြောက်ဘက် မဲ့သဝေဒေသတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်နေသည့် တပ်မတော် သားများကို ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် Kalohtobaw Karen Organisation (KKO) မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုသည် တစ်ဖက်သတ် လုပ်ကြံပြောဆိုမှုသာ ဖြစ်သည်ဟု KKO မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စောဆန်းအောင်မှ ပြောခဲ့သည်။ ([KIC](#))

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ တပ်မတော်အနေနှင့် စစ်ရှောင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များထံမှ နေရပ်ပြန်လိုသူများကို နေရပ်ပြန်ရေး ကူညီသွားမည်ဖြစ်ပြီး အတင်းအကျပ် နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထွဋ်လေးမှပြောခဲ့သည်။ ([Voice](#))
- ❖ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ၏ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့် အခမ်းအနားကို UWSA ဌာနချုပ်ရှိရာ ပန်ဆမ်း၌ ဧပြီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး နိုင်ငံအကြီးအကဲခေါင်းဆောင်များ ကိုလည်း အခမ်းအနားကိုဖိတ်ကြားရန် စီစဉ်နေကြောင်း UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းမှပြောခဲ့သည်။ ([Voice](#)) ([BBC](#))
- ❖ ဇန်နဝါရီလ ၁၃ရက်နေ့တွင် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ သဘောထားအတိုင်းဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်မှ ပြောခဲ့သည်။ ([RFA](#))

တိုင်းရင်းသားပါတီများ

- ❖ ပေါင်းစည်းထားသော မွန်နိုင်ငံရေးပါတီများမှ တင်ပြသည့် မွန်ပါတီအမည်သစ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သဘောမတူသည့် အတွက် “**မွန်ညီညွတ်ရေးပါတီ**” အမည်သို့ ပြောင်းလဲလျှောက်ထားမည်ဖြစ်ကြောင်း ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယီတမှ ပြောခဲ့သည်။ ([Voice](#))
- ❖ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲမှ ရခိုင် နိုင်ငံရေးပါတီတွေနှင့် ရခိုင် လူမှုအသင်းအဖွဲ့အစည်းတွေ အားလုံးပါဝင်မည့် ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ရခိုင်တိုင်းရင်းသားတွေ၏ အရေးကိစ္စကို တညီတညွတ်တည်းဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ([RFA](#))
- ❖ ဇန်နဝါရီလ ၁၀ရက်နေ့တွင် ရန်ကုန်မြို့၊ ချင်းစင်တာ (Chin Center)၌ ပထမဦးဆုံး ပြည်နယ်တိုင်းမှ ပေါင်းစည်းပါတီများ ပူးပေါင်းရေးဆွေးနွေး ‘ပြည်နယ်ကိုယ်စားပြု ပေါင်းစည်း နိုင်ငံရေးပါတီများကြား အချင်းချင်း ချိတ်ဆက်မှုကွန်ယက် ဘယ်လိုလုပ်ကြမလဲ’ ဆိုသော ခေါင်းစဉ်ဖြင့် ပထမဆုံး ၅ ပြည်နယ်မှ ပါတီကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ([kachin Wave](#))
- ❖ မြန်မာ့တပ်မတော်မှ တိုင်း ၅ တိုင်းတွင် လေးလအကြာ အပစ်ရပ်ထားခြင်းကို အသုံးပြုပြီး ငြိမ်းချမ်းရေး ကြိုးပမ်းရန် သျှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပြောခဲ့သည်။ ([7day](#))

အခြား

- ❖ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မဟာမှ မူဆယ်-ကျင်ဆန်းကျော့ ကုန်သွယ်ရေးလမ်းကြောင်းအား နှစ်နိုင်ငံအစိုးရ သဘောတူညီထားတဲ့ လမ်းကြောင်းမဟုတ်သည့်အတွက် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခဲ့ သည်။ ကုန်သွယ်ရေး လမ်းကြောင်းပိတ်ခဲ့သည့် အတွက် သစ်သီးတင်ကုန်တင် ကား အစီး ၁၀၀၀ကျော် ပိတ်မိနေခဲ့ပြီး ပြန်ဖွင့်ပေးရန် မူဆယ်၁၀၅မိုင် သစ်သီး ကုန်စည်ဒိုင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုခဲ့သည်။ [\(RFA\)](#)
- ❖ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံ ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ [\(Eleven\)](#)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်သည် ကမ္ဘာတဝှမ်း မက်သာဖက်တမင်း မူးယစ်ဆေးဝါးအဓိက ဖြန့်ဖြူးထုတ်လုပ်သည့် အကြီးမားဆုံး ဗဟိုအချက် အချာနေရာ ဖြစ်လာနေပြီး ဆိုးကျိုးရလဒ် အဖြစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြုနေကြောင်း Brussels အခြေစိုက် ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့မှ အစီရင်ခံစာအသစ် တစောင်ထုတ်ပြန်ခဲ့သည်။ [\(VOA\)](#)
- ❖ ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား တက်ရောက်ရန် မြစ်ကြီးနားသို့ ရောက်ရှိခဲ့သည်။ [\(Kachi Wave\)](#)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ပူတာအိုနှင့် ခေါင်လန်းဖူးမြို့များသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ [\(Eleven\)](#)
- ❖ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဒီဇင်ဘာ၁၇ရက်နေ့က ဖြတ်သန်းခွင့်ပိတ်ပင်ခဲ့သည် မူဆယ်-ကျင်ဆန်းကျော့ ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည် အသုံးပြုခွင့်ပေးခဲ့သည်ဟု အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းထွဋ်လေးက အတည်ပြု။ [\(BBC\)](#)
- ❖ ဇန်နဝါရီ ၁၃ ရက်နေ့တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဆန့်ကျင်ကန့်ကွက်တာမရှိဘဲ ပြင်ပရောက် ရှိနေသူတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ကြတာ

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

ဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ပြောကြားလိုက်တယ်လို့ ထုတ်ပြန်ချက်တွင်ပါရှိသည်။ [\(RFA\)](#)

ရခိုင်

- ❖ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရိုဟင်ဂျာ အရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မဟုတ်ဘဲ လုံခြုံရေးကောင်စီက ဖိအားပေးဆောင်ရွက်ခြင်းများကို ထောက်ခံသွားမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောကြားလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်တွင်းမီဒီယာ prothomalo.com မှ ဖော်ပြခဲ့သည်။ [\(TheVoice\)](#)
- ❖ ဇန်နဝါရီလ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံတွင်းသို့ ၂၀၁၅ခုနှစ်မှ စတင်ကာ အခုထိ ဝင်ရောက်ခဲ့သည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာမွတ်စလင် အနည်းဆုံး ၄၇၈ ဦးကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ အိန္ဒိယလွှတ်တော်တွင် အစီရင်ခံခဲ့သည်။ [\(RFA\)](#)
- ❖ ဇန်နဝါရီလ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၅ဦးကို အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်လည်ပို့ရန် စီစဉ်နေသည် ဟု အိန္ဒိယအခြေစိုက် ဟိန္ဒူစတိုး Hindustan Times သတင်းစာမှ ဖော်ပြခဲ့သည်။ [\(RFA\)](#)
- ❖ ဇန်နဝါရီလ ၄ ရက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေတာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်းချက်ပေးဖို့ ဆက်လက်တောင်းဆိုကြောင်း UNHCR က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ [\(RFA\)](#) [\(RFA\)](#)
- ❖ ဇန်နဝါရီ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ သည် မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်အဖြစ် သီခြားစီလာရောက်ခဲ့သည်။ [\(MOI\)](#)
- ❖ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်မတော် (ULA/AA) နဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ [\(RFA\)](#)
- ❖ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အစိုးရနှင့် ရက္ခိုင့်တပ်မတော် (ULA/AA) အကြားရှိ တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရေသွေတောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် ကျေးရွာများတွင် ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့အစည်းများ၏ ခရီးသွားလာခွင့်နှင့် လုပ်ငန်း ဆောင်ရွက်ခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်ခဲ့သည်။ [\(RFA\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ စိတ်ပါဝင်စားသူတွေရဲ့ ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး စစ်တွေမြို့မှာ ကျင်းပဖို့စီစဉ်ခဲ့သည်။
- ❖ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ULA/AA နှင့် ARSA အဖွဲ့နှစ်ခုတို့၏ ဆက်စပ်နေမှုများအား နိုင်ငံတော်အစိုးရ အနေဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ် သင့်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အကြံပြုခဲ့သည်။ [\(Eleven\)](#)

နိုင်ငံတကာဆက်ဆံရေး

- ❖ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ပူးတွဲ စစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး Choi Yoon-hee အားလက်ခံတွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ် ထာဝရတည်ငြိမ်အေးချမ်းရေးနှင့် နျူကလီးယား ကင်းမဲ့ရန်ဖြစ်စေရေး အတွက် မြန်မာနိုင်ငံမှ ရပ်တည် ထောက်ခံပေးသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာများအားဆွေးနွေးခဲ့သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Hong Liangနှင့် ကချင်နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် မြစ်ဆုံရေကာတာ ပြန်လည်စတင်လိုကြောင်း တရုတ်သံအမတ်ကြီးမှ ပြောကြားခဲ့ပြီး ပိုးလမ်းမကြီးကိစ္စနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ [\(MNG\)](#)
- ❖ ဇန်နဝါရီလ ၇ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Ministry of Economy, Trade and Industry (METI) of Japan မှ Trade and Economic Cooperation Bureau ၏ Director General Mr. Masaki Ishikawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် The American Chamber of Commerce in Myanmar ၏ Executive Director Ms. Zara Dang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံပြီး သီလဝါ အထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်အတွင်း လုပ်ကိုင်နေသော ကုမ္ပဏီများတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ မှ ကျောင်းသားကျောင်းသူများအတွက် အလုပ်သင်သင်တန်းများ၊ သက်မွေးပညာသင်တန်းများ ပံ့ပိုးပေးရေး၊ မြန်မာထိုင်း-ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် ထားဝယ်အထူး စီးပွားရေးဇုန်ဆောလျင်စွာ ဆောင်ရွက်သွားနိုင်ရေးနှင့် ဇန်နဝါရီလအတွင်း နေပြည်တော်တွင် ကျင်းပမည့် Invest Myanmar Summit သို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ရေးတို့ကို ဆွေးနွေးခဲ့သည်။ [\(MOI\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီ ၇ ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ပီရူး သံအမတ်ကြီး H.E. Mr. Fernando Quiros Campos အား လက်ခံ တွေ့ဆုံပြီး မြန်မာ-ပီရူးနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာရေး၊ ပြည်သူ့အချင်းချင်း ဆက်ဆံရေးတိုးမြှင့်သွားရန်နှင့် အားကစား၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ မူးယစ်ဆေးဝါး တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ [\(StateCounsellor\)](#)
- ❖ ဇန်နဝါရီလ ၇ ရက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် USAID Promoting Rule of Law in Myanmar (PRLM) မှ Chief of Party Mr. Robert La Mont နှင့်အဖွဲ့အားလက်ခံတွေ့ဆုံပြီး မန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ် Action Plan အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Corruption Perception Survey ကောက်ယူမည့် အစီအစဉ်များ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရေး ကိစ္စများ ဆွေးနွေးခဲ့သည်။ [\(MOI\)](#)
- ❖ ဇန်နဝါရီလ ၇ ရက် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် USAID Promoting Rule of Law in Myanmar (PRLM) မှ Chief of Party Mr. Robert La Mont နှင့်အဖွဲ့အားလက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ် Action Plan အရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Corruption Perception Survey ကောက်ယူမည့် အစီအစဉ်များ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲများ ဖွင့်လှစ်မည့် ကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာ အကူအညီပေးရေး ကိစ္စများ ဆွေးနွေးခဲ့သည်။ [\(MOI\)](#)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Chaiyapruk Didyasarin အား နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံပြီး မြန်မာ့တပ်မတော်(လေ)မှ ပထမဆုံးအကြိမ်အပ်နှင်းသည့် ဂုဏ်ထူးဆောင် လေသူရဲတောင်ပံတံဆိပ် အပ်နှင်းခဲ့ သည်။ [\(Military\)](#)
- ❖ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ဒုက္ခသည်များပြန်လည်လက်ခံရေး အစီအစဉ်များပြန်လည်စတင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူမှ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။ [\(TheLadies\)](#)
- ❖ ဇန်နဝါရီလ ၉ ရက်နေ့တွင် တရုတ်နယ်စပ် တနေရာ၌ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စာလှယ် မစ္စတာဆွန်းကောရှန်တို့ အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးအကောင်အထည်ပေါ်ရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းသွားရန် မစ္စတာ ဆွန်းကောရှန် က ပြောခဲ့သည်။ ထို့ပြင် ဆွန်းကောရှန်သည် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၏ အထူးဒေသ (၄) ခေါင်းဆောင် စိုင်းလင်းနှင့် တွေ့ဆုံခဲ့ပြီး ဒေသအေးချမ်းရေးများနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့သည်။ ဝ တပ်ဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သည်။ [\(ShanNews\)](#)

ငြိမ်းချမ်းရေးဖြစ်စဉ် ရက်စွဲစဉ်မှတ်တမ်း
အတွဲ(၃)၊ အမှတ် (၁)၊ ဇန်နဝါရီလ၊ ၂၀၁၉

- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လန်ဒန်မြို့တော်ကောင်စီမှ ၂၀၁၇ မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့သည် ဂုဏ်ထူးဆောင်ဆုအား ရခိုင်ပြည်နယ်က မွတ်စလင်တွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့သည့်အတွက် ပြန်လည်ရုပ်သိမ်းမည့်ဟု လန်ဒန်မြို့တော် ကော်ပိုရေးရှင်း (City of London Corporation) အဖွဲ့ဝင်များက မဲခွဲဆုံးဖြတ်ခဲ့သည်။ [\(TheLadies\)](#)
- ❖ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း (Sun Guoxiang) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ရောက်ရှိခဲ့ပြီး မြောက်ပိုင်း မဟာမိတ် ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် တရုတ် မြန်မာ နယ်စပ်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်သည်များကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ရက္ခိုင့်တပ်မတော်မှ ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သတ်သည်များကို တရုတ်ဘက်မှ မေးမြန်းခဲ့သည်။ ဆွေးနွေးပွဲသို့ တအာင်းအမျိုးသားရေး လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်မတော် (ULA/AA) ၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဦး (MNDAA) နှင့် ကချင်လွတ်လပ်ရေး အစည်းအရုံး (KIO) တို့ တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံဘက်မှ မစ္စတာ ဆွန်ကော်ရှန်းမှ ဦးဆောင်သည့် အဖွဲ့ တက်ရောက်ခဲ့သည်။ ရက္ခိုင့်တပ်မတော်ဘက်မှ စစ်ဦးစီးချုပ် ထွန်းမရနိုင်နှင့် ဒုစစ်ဦးစီးချုပ် ညိုထွန်းအောင် နှင့် ဗိုလ်မှူးကြီး ကျော်ဟန်တို့ တက်ရောက်ခဲ့သည်။ KIO ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တက်ရောက်ခဲ့သည်။ [\(RFA\)](#) [\(Mizzima\)](#) [\(BBC\)](#)